

PHILIPS

BHS510
BHS515



အသုံးပြုသူ လက်စွဲစာအုပ်

Philips က ကြိုဆိုပါသည်။ ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါသည်။ Philips က ကမ်းလှမ်းလျက်ရှိသည့် အကျိုးကျေးဇူးများကို အပြည့်အဝရရှိခံစားနိုင်ရန်အတွက် သင့် ကုန်ပစ္စည်းကို www.philips.com/welcome တွင် မှတ်ပုံတင်ပါ။

1 အရေးကြီးသည့်အချက်

စက်ပစ္စည်းကိုမသုံးမီ ဤအသုံးပြုသူလမ်းညွှန်ကို သေချာစွာ ဖတ်ရှုပြီး နောင်တွင်ပြန်လည် ကြည့်ရှုရန်အတွက် သိမ်းထားပါ။

- သတိပေးချက်- ဤစက်ပစ္စည်းကို ရေနင့်အနီးတစ်ဝိုက်တွင် အသုံးမပြုပါနှင့်။
- စက်ပစ္စည်းကိုပိတ်ထားလျှင်ပင် ရေနင့်အနီးအနားတွင်ရှိခြင်းသည် အန္တရာယ်ရှိသော ကြောင့် ဤစက်ပစ္စည်းကို ရေချိုးခန်းထဲတွင် အသုံးပြုသောအခါတွင် အသုံးပြုပြီး နောက် ပလပ်ဖြုတ်ထားပါ။
- သတိပေးချက်- ဤ စက်ပစ္စည်းကို ရေချိုးကန်များ၊ ရေပန်းများ၊ ဘေစင်များ သို့မဟုတ် ရေရှိသော အခြားထည့်စရာများအနီးတွင် အသုံးမပြုပါနှင့်။



- အသုံးပြုပြီးပါက ပလပ်ဂ်ဖြုတ်ထားပါ။
- ဝါယာကြိုးပျက်စီးနေပါက အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ရန် Philips၊ Philips ၏ တရားဝင်လုပ်ပိုင်ခွင့်ရ ပြုပြင်ပြင်ဆင်ရေးဌာန သို့မဟုတ် အလားတူ အရည်အချင်း ပြည့်မီသော လူပုဂ္ဂိုလ်များဖြင့် လဲလှယ်ပြုပြင်ရပါမည်။
- ဤစက်ပစ္စည်းကို အသက် 8 နှစ်နှင့်အထက် ကလေးများနှင့် ရုပ်ပိုင်း၊ အာရုံခံစားမှုပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူ သို့မဟုတ် အသုံးပြုသည့် အတွေ့အကြုံမရှိသူများက အသုံးပြုမည်ဆိုပါက စောင့်ကြည့်မှုရှိခြင်း၊ သို့မဟုတ် စက်ပစ္စည်းကို ဘေးကင်းစွာနှင့် သုံးရန် ညွှန်ကြားမှု ရရှိခြင်းနှင့် ပါဝင်သော ပစ္စည်းများ၏ အန္တရာယ်ကို နားလည်ပါက အသုံးပြုနိုင်ပါသည်။ စက်ပစ္စည်းကို ကလေးများ မကစားစေသင့်ပါ။ စက်ပစ္စည်းအား

ဆေးကြောခြင်းနှင့် အသုံးပြုသူက ပြုပြင်ထိန်းသိမ်းခြင်းများကို ကြီးကြပ်မှုမပါရှိဘဲ ကလေးသူငယ်များက လုပ်ဆောင်ခြင်းမပြုရပါ။

- ထပ်လောင်းအကာအကွယ်ဖြစ်စေရန်အတွက် ရေချိုးခန်းသို့ပေးပို့သော လျှပ်စီးပတ်လမ်းတွင် ဘရိတ်ကာ (လျှပ်စစ်ရှောခံမဖြစ်စေရန် လျှပ်စီးဖြတ်တောက်ကိရိယာ) (RCD) ကို တပ်ဆင်ရန် အကြံပြုအပ်ပါသည်။ ဤ RCD တွင် 30mA ထက်မပိုသော နှုန်းသတ်မှတ်ထားသည့် လက်ကျန်လျှပ်စီးကြောင်း ရှိရပါမည်။ တပ်ဆင်သူထံမှ အကြံဉာဏ်တောင်းခံပါ။
- စက်ပစ္စည်းကို မချိတ်ဆက်မီ စက်တွင်ပြသထားသောဗို့အားသည် ပင်မပါဝါဗို့အားနှင့် တူညီမှုရှိကြောင်း သေချာပါစေ။
- အသုံးပြုသူလက်စွဲတွင် ဖော်ပြထားသည့်အတိုင်းမဟုတ်ဘဲ အခြားမည်သည့် ရည်ရွယ်ချက်အတွက်မျှ ဤစက်ပစ္စည်းကို အသုံးမပြုရ။
- ဤစက်ပစ္စည်းကို ဆံပင်အတုတွင် အသုံးမပြုရ။
- စက်ပစ္စည်းကို ပါဝါနှင့် ချိတ်ဆက်ထားလျှင် ဘယ်သောအခါမျှ သတိလက်လွတ်မထားခဲ့ပါနှင့်။
- အခြားထုတ်လုပ်သူများထံမှ တွဲဖက်ပစ္စည်းများ သို့မဟုတ် Philips က သီးခြားအကြံမပြုသည့် အစိတ်အပိုင်းများကို အသုံးမပြုပါနှင့်။ အဆိုပါပစ္စည်းများကို သုံးမည်ဆိုပါက သင့်အာမခံအကျုံးဝင်တော့မည် မဟုတ်ပါ။
- စက်ပစ္စည်းပတ်လည်ရှိ ပင်မဝါယာကြိုးကို မခွေခေါက်ပါနှင့်။
- စက်ပစ္စည်းကို မသိမ်းဆည်းမီ အေးသွားသည်အထိ စောင့်ပါ။
- စက်ပစ္စည်းကို အသုံးပြုသောအခါတွင် အလွန်ပူနိုင်သောကြောင့် အပြည့်အဝအာရုံစိုက်ပါ။ အခြားအစိတ်အပိုင်းများသည် ပူသောကြောင့် လက်ကိုင်မှသာ ကိုင်ပြီး အရေပြားနှင့်မထိပါစေနှင့်။
- စက်ပစ္စည်းကို အပူဒဏ်ခံနိုင်သော ပြင်ညီမျက်နှာပြင်ပေါ်တွင် အမြဲတစေ ထားရှိပါ။ ပူနေသော အပူပေးပြားများသည် မျက်နှာပြင် သို့မဟုတ် အခြားမီးလောင်လွယ်သော ပစ္စည်းများကို လုံးဝမထိသင့်ပါ။
- ပင်မဝါယာကြိုးကို စက်ပစ္စည်း၏ ပူနေသောအစိတ်အပိုင်းများနှင့် မထိပါစေနှင့်။

- စက်ပစ္စည်းကို ခလုတ်ဖွင့်ထားသောအခါ ၎င်းကို မီးလောင်လွယ်သော အရာဝတ္ထုများနှင့် ပစ္စည်းများ၏ ဝေးရာတွင် ထားပါ။
- စက်ပစ္စည်းပူနေသောအခါတွင် ၎င်းကို မည်သည့်အရာ (ဥပမာ- ပဝါ သို့မဟုတ် အဝတ်) နှင့်မျှ မဖုံးအုပ်ပါနှင့်။
- စက်ပစ္စည်းကို ခြောက်သွေ့သော ဆံပင်တွင်သာ အသုံးပြုပါ။
- စက်ပစ္စည်းကို စိုစွတ်နေသောလက်များနှင့် အသုံးမပြုပါနှင့်။
- အပူပေး ပြားများကို သန့်ရှင်းအောင်ထားပြီး ဖုန်နှင့် ဆံပင်ပုံသွင်းဆေး၊ ဖြန်းဆေးနှင့် ဂျယ်လ်တို့ကဲ့သို့သော ပုံသွင်းပစ္စည်းများ ကင်းစင်အောင်ထားပါ။ စက်ပစ္စည်းကို ပုံသွင်းပစ္စည်းများနှင့်ပေါင်းစပ်၍ လုံးဝအသုံးမပြုပါနှင့်။
- အပူပေးပြားများတွင် အပေါ်ယံလွှာရှိသည်။ ဤအပေါ်ယံလွှာသည် အချိန်ကြာသည်နှင့် တဖြည်းဖြည်း ပွန်းစားပျက်စီးနိုင်သည်။ သို့သော် ၎င်းအချက်သည် စက်ပစ္စည်း၏စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုမရှိပါ။
- စက်ပစ္စည်းကို ဆေးဆိုးထားသောဆံပင်တွင် အသုံးပြုလျှင် အပူပေးပြားများကို စွန်းပေနိုင်သည်။
- စစ်ဆေးရန် သို့မဟုတ် ပြုပြင်ရန်အတွက် စက်ကို Philips ၏ တရားဝင်လုပ်ပိုင်ခွင့်ရ ပြုပြင်ပြင်ဆင်ရေးဌာနသို့ အမြဲတစေ ပို့ဆောင်ပါ။ အရည်အချင်းမပြည့်မီသူများ ဖြင့် ပြုပြင်ခြင်းသည် သုံးစွဲသူအတွက် အလွန်အန္တရာယ်များသောအခြေအနေတစ်ခု ဖြစ်ပွားစေနိုင်ပါသည်။
- လျှပ်စစ်ရှော့ခံ မဖြစ်စေရန်အတွက် အိုင်းယွန်းများထုတ်ပေးသော အပေါက်အတွင်းသို့ သတ္တုပစ္စည်းများ မထည့်ပါနှင့်။
- အသုံးပြုပြီးနောက် ပါဝါကြိုးမှ မဆွဲပါနှင့်။ အမြဲတစေ ပလပ်မှုကို၍ စက်ပစ္စည်းကို ပလပ်ဖြုတ်ပါ။
- အပူလောင်ခြင်း အန္တရာယ်။ အထူးသဖြင့် အသုံးပြုနေစဉ်နှင့် အအေးခံထားစဉ် စက်ပစ္စည်းကို ကလေးငယ်များ လက်လှမ်းမမီသည့်နေရာ၌ ထားရှိပါ။

လျှပ်စစ်သံလိုက်စက်ကွင်းများ (EMF)


ဤ Philips စက်ပစ္စည်းသည် သံလိုက်စက်ကွင်းနှင့် ထိတွေ့ခြင်းဆိုင်ရာ တည်ဆဲစံချိန် စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများအားလုံးကို လိုက်နာထားပါသည်။

ပြန်လည်တီထွင်အသုံးချခြင်း

- ဤသင်္ကေတအရ ဤကုန်ပစ္စည်းကို သာမန်အိမ်သုံးအမှိုက်နှင့်အတူ မစွန့်ပစ်သင့်ပါ (2012/19/EU)။
- သင့်နိုင်ငံ၏ လျှပ်စစ်နှင့် အီလက်ထရွန်းနစ်ပစ္စည်းများအား သီးခြားသိမ်းယူခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါ။ နည်းမှန်လမ်းမှန်စွန့်ပစ်မှုသည် ပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေးကိုထိခိုက်စေသည့် နောက်ဆက်တွဲကိစ္စရပ်များအား ဟန့်တားပေးရာ ရောက်ပါသည်။



2 အကျဉ်းချုပ်ဖော်ပြချက်





- | | |
|-------------------------|---------------------|
| ① ဖော်ပြချက်ပန်နယ် | ② အပူပေးအပြားများ |
| ③ ပါဝါ ဖွင့်/ပိတ် ခလုတ် | ④ အပူချိန်ဒိုင်ခွက် |
| ⑤ ချိတ်ရန်ကွင်း | ⑥ ပိတ်ရန်လော့ခ် |
| ⑦ အပူပေးအိတ် | |

3 အသုံးမပြုမီ

- ဆံပင်ခြောက်နေသည့်အခါမှသာ ဆံပင်ဖြောင့်စက်ကို အသုံးပြုပါ။
- သင်၏ ဆံပင်အမျိုးအစားအလိုက် နှစ်သက်သောဆက်တင်ကို ရွေးပါ။ အောက်ပါဇယားကို ကိုးကားပါ။ ဆံပင်ဖြောင့်စက်ကို ပထမဆုံးအကြိမ် အသုံးပြုသောအခါတွင် ပိုနိမ့်သောဆက်တင်ကို အမြဲရွေးချယ်ပါ။

ဆံပင်အမျိုးအစား	အပူချိန်အနိမ့်အမြင့်
ထူသော၊ ကြမ်းသော၊ လိမ်သော၊ ဖြောင့်ရန်ခက်ခဲသော	210-230°C
ပုံမှန်၊ အလယ်အလတ် ဖြစ်သော သို့မဟုတ် ပျော့ပျောင်းစွာကောက်နေသော	180-200°C
နူးညံ့သော၊ အရောင်နုသော၊ ရွှေအိုရောင်၊ အရောင်ဖျော့ထားသော သို့မဟုတ် ဆေးဆိုးထားသော	170°C နှင့်အောက်

4 သင့်ဆံပင်ကို ဖြောင့်ပါ





1 ပါဝါ ဖွင့်/ပိတ် ခလုတ်ကို ဗ (③) ဖော်ပြချက်ပန်နယ် (①) မီးလင်းလာသည်အထိ ဖိထားပါ။

↳ မူရင်းသတ်မှတ်ချက်ဖြစ်သော 180°C ကို ဖော်ပြပါမည်။

2 အပူချိန်ဒိုင်ခွက် (④) ကို သင်လိုလားသည့် သတ်မှတ်ချက်သို့ လှည့်ပါ။

↳ အပူပေးအပြားများကို အသုံးပြုရန် အဆင်သင့်ဖြစ်သောအခါ အချက်ပြမီးက မှိတ်တုတ်မှိတ်တုတ်ဖော်ပြပြီး ရပ်သွားပါမည်။







3 သင့်ဆံပင်ကို ဖီးသင်ပြီး ဆံပင်ဖြောင့်ရန်အတွက် 3-5cm အပိုင်းကို ရွေးပါ။

မှတ်ချက်- ဆံပင်ထူပါက အပိုင်းများပိုမိုပြုလုပ်ရန် အကြံပြုပါသည်။

4 ဆံပင်ကို အပူပေးအပြားများ (၂) ကြားတွင် ထည့်ပြီး လက်ကိုင်များကို မြဲမြံစွာ ဖိပါ။

5 အပူလွန်ကဲခြင်း မဖြစ်စေရန် ဆံပင်ဖြောင့်စက်ကို ဆံပင်၏ အရှည်အတိုင်း တစ်ချက်တည်း အရင်းမှ အဖျားသို့ (အများဆုံး ၅ စက္ကန့်) မရပ်မနားတမ်းဆွဲချပါ။

5 ဆံပင်ကောက်ခြင်း










- 1 ဆံပင်အရင်းနားမှ စတင်ပြီး 2-3cm တစ်စု စုပါ။ ဆံပင်အစုကို အပူပေးအပြားများ (၂ ကြားတွင် ထည့်ပါ။
- 2 အပြင်ကောက်ဖြစ်စေရန်အတွက် ဖြောင့်စက်ပေါ်သို့ ဆံပင်များလှန်တင်သကဲ့သို့ ဖြောင့်စက်ကို အပြင်ဘက်သို့ လှည့်ပါ။
- 3 ဆံပင်အဖျားများသည် အောက်သို့စိုက်နေစေရန် ၎င်းတို့ကို ဖြောင့်စက်ပေါ်သို့ ဆွဲလှန်ပါ။ အေးသောအဖျားကို ပင့်ထားပါ။

- 4 ဆံပင်အဖျားများသို့ ရောက်သည်အထိ ဖြောင့်စက်ကို ညှင်သာစွာနှင့် ဖြည်းညင်းစွာ ဆွဲချပါ။
- 5 စက်ကိုလွှတ်လိုက်ပြီးနောက် ဆံပင်များကို သင့်လက်ချောင်းများဖြင့် အနည်းငယ်လိမ်ပါ။
- 6 အတွင်းကောက်ဖြစ်စေရန် အဆင့် 2 တွင် ဖြောင့်စက်ကို အတွင်းသို့လှည့်ပြီး အထက်ပါ အဆင့်များကို ထပ်ကျော့ပါ။

အကြံပေးချက်များ-

- ရလဒ်များပိုမိုကောင်းမွန်စေရန် ဆံပင်အမျှင်သေးများကို ပြုလုပ်ပါ။
- လှည့်ပြီးနောက် ဆံပင်အဖျားများကို ဆံပင်ဖြောင့်စက်ပေါ်သို့ လက်ဖြင့်လှန်တင်ပါ။
- လှည့်ခြင်းနှင့် ဆွဲချခြင်းတွင် ထိန်းချုပ်မှုပိုမိုကောင်းမွန်စေရန် ဆံပင်ဖြောင့်စက်၏ထိပ်ကို ကိုင်ပါ။
- ဆံပင်တစ်လျှောက် ဆွဲချရာတွင် လက်ကိုင်ကို ညှင်သာစွာဖြေလျှော့ပါ။

6 အသုံးပြုပြီးနောက်



- 1 စက်ပစ္စည်းကို ပိတ်ပြီးနောက် ပလပ်ဖြုတ်ပါ။
- 2 အေးသွားသည်အထိ စက်ပစ္စည်းကို အပူဒဏ်ခံနိုင်သောမျက်နှာပြင်ပေါ်တွင် တင်ထားပါ။
- 3 စက်ပစ္စည်းနှင့် အပူပေးအပြားများ ရေစိုဝတ်ဖြင့် သန့်ရှင်းပါ။
- 4 စက်ပစ္စည်းကို ဖုန်ကင်းစင်ပြီး ခြောက်သွေ့လုံခြုံသောနေရာတွင် ထားပါ။ ၎င်းကို ချိတ်ဆွဲသည့်ကွင်း (⑤) ဖြင့် ချိတ်ဆွဲထားနိုင်သည် သို့မဟုတ် အတူပါလာသည့် အပူ အိတ် (⑦) တွင် ထည့်သိမ်းထားနိုင်သည်။

မှတ်ချက်-

- ပစ္စည်းကပူနေစဉ်တွင် သိမ်းရန်အိတ်အတွင်းသို့ မထည့်ပါနှင့်။
- ဤပစ္စည်းတွင် အလိုအလျောက် ပါဝါပိတ်သည့် လုပ်ငန်းချက်ပါဝင်သည်။ မိနစ် 30 ကြာပြီးနောက် ပစ္စည်းက အလိုအလျောက် ပါဝါပိတ်သည်။

7 အာမခံနှင့်ဝန်ဆောင်မှု

သတင်းအချက်အလက် ဥပမာ- ချိတ်ဆက်ပစ္စည်းတစ်ခု အစားထိုးလဲလှယ်ခြင်း အကြောင်း သိလိုပါက သို့မဟုတ် ပြဿနာတစ်ခု ရှိပါက Philips ဝဘ်ဆိုက် www.philips.com/support ကို ဝင်ရောက်ကြည့်ရှုပါ သို့မဟုတ် သင့်နိုင်ငံရှိ Philips စားသုံးသူအရေး ဖြေရှင်းရေးဌာနကို ဆက်သွယ်ပါ (ကမ္ဘာ့အနှံ့ အာမခံ လက်ကမ်းစာစောင် တွင် ၎င်း၏ ဖုန်းနံပါတ်ကို တွေ့ရှိပါမည်)။ သင့်နိုင်ငံတွင် စားသုံးသူအရေး ဖြေရှင်းရေးဌာန မရှိပါက ဒေသတွင်း Philips ရောင်းချသူထံ သွားရောက်ပါ။



အသေးစိတ်အချက်အလက်များသည် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အပြောင်းအလဲ ရှိနိုင်ပါသည်။

© 2021 Koninklijke Philips N.V.

မူပိုင်ခွင့် ရရှိပြီး။

(08/09/2021)

